

နိုင်ငံတစ်နိုင်ငံအဖြစ် ~ ရှိနေသည်။ 是个名副其实的反帝国家。  
③(发音)准确,清晰: စကားပြောလျှင် ~ ပြောတတ်သည်။  
讲话语音清晰。

ပီပီမြည်မြည် ကဝါ <pi bi myi myi> = ပီပီ

ပီပီလာလာ ကဝါ <pi bi la la> = ပီပီသသ

ပီပီသသ ကဝါ <pi bi tha' dha'> ①真正,名副其实: ဒီရုပ်ရှင်  
ကားဟာမျိုးချစ်စိတ်ကို ~ ဖော်နိုင်တဲ့ဇာတ်ကားဖြစ်တယ်။ 这是一  
部真正反映了爱国精神的影片。②清楚,明显: လက်ရေး  
ကို ~ ရေးပါ။ 把字写得清楚些。③形象逼真 ④(发音  
说话)准确,清楚

ပီပီသား ကဝါ <pi bi dha:> 完完全全: မိဘစကားကို ~ နားမ  
ထောင်ဘူး။ 根本不听父母的话。 / ~ မုန်းတယ်။ 恨透了。  
ပီပီကံ နှ၊ <pi pet> [英 pipette] (玻璃制的)吸量管,吸移  
管,球管

ပီပီစာ နှ၊ <pi pit sa> [英· 缅 pipit + စာ] 【动】鸚 (鸚 鸚  
科的鸣禽)

ပီပီဌ နှ၊ <pi byin> ①确切,名副其实,切实: ပြဌာန်းချက်  
တွေကို ~ လာအောင်အကောင်အထည်ဖော်နေသည်။ 正在切实地  
实现规定内容。②(形象)逼真 ③(发音)准确,清晰

ပီပီ နှ၊ <pi ya'> [巴]爱

ပီပီဆေး နှ၊ <pi ya' hsei:> (迷信)使对方倾心的随身护  
符,使人喜爱自己的随身护符

ပီပီလက်ဖွဲ့ နှ၊ <pi ya' let phwe'> (迷信)使对方倾心的佩  
带物


ပီပီဝါစာ နှ၊ <pi ya' wa sa> 悦耳的话

ပီပီရူး နှ၊ <pi ru:> 秘鲁

ပီပီမ နှ၊ <pi l-ma'> = ကဏ္ဍ

ပီပီလာ ကဝါ <pi la> (古)肯定,一定

ပီပီလာ: နှ၊ <pi la:> ①【动】蟹 (king-crab) ② = ကဏ္ဍ



ပီပီလာ

ပီပီလာကြိုး

ပီပီလာကြိုး နှ၊ <bi la: gyo:> 垂墨线,铅垂线,准绳

ပီပီလာချိန် နှ၊ <bi la: gyein> 垂墨,垂规(木匠用)

ပီပီလာသားနု နှ၊ <bi la: th-nu'> 马蹄中的软甲,也叫မြင်းပီပီလာ

ပီပီလာ နှ၊ <pi law:> 【植】黄麻属植物,黄麻,其叶有粘质,  
可做汤菜食用。分: ~ ခါး၊ ~ ချို၊ ~ ချွန်း၊ ~ ယဉ်၊ ~  
ရိုင်း၊ ~ သုံးလုံးပြွတ်

ပီပီလာပီနံ နှ၊ <pi law: pi nan> 【植】木薯 Manihot Utili-  
ssima, Pohl (cassava or tapioca)

ပီပီလာပီနံဝါး နှ၊ <pi law: pi nan wa:> 【植】凤尾竹 (The  
penang or Chinese bamboo)

ပီပီသ နှ၊ <pi tha'> ①真正,名副其实: သူရဲကောင်း ~ ပါပေ  
သည်။ 不愧为英雄。 / ယောက်ျား ~ သည်။ 有男子汉气  
概。②清楚,明显: လက်ရေး ~ သည်။ 字迹工整。③(形  
象)逼真 ④(发音,说话)准确,清楚: အသံထွက် ~ သည်။  
发音准确。

ပီပီ ကါ <pi:> (口) = ပြီး

ပီပီသား ပါ <pi: dha:> (口) = ပြီးသား

ပု I နှ၊ <pu'> 矮: အရပ် ~ သည်။ 个子矮小。 II ကါ  
<pu'> 缩: လည်ပင်းကို ~ ထားသည်။ 缩着脖子。 / ကျေးငှက်  
ကလေးများသည်ချမ်းလို့သူတို့သိုက်မြုံတွင် ~ နေကြသည်။ 小鸟因  
冷缩在窝里。

ပုကူ နှ၊ <pu' kwa'> 矮小,罗圈腿状的

ပုခက် နှ၊ <p-khet> ①摇篮 ②吊床 ③(吊床状的)担架  
④跨在象背上可以坐数人的藤椅

ပုခက်တွင်း နှ၊ <p-khet twin:> 婴儿

ပုခက်လွဲ ကါ <p-khet hlwe:> 摇摇篮

ပုခြည်ဖျင် နှ၊ <p-khyi phyin> (古)衣服,绸上衣

ပုဂံ နှ၊ <b-gan> 【地】缅甸蒲甘王朝京都(今为蒲甘镇):  
~ ခေတ် 蒲甘王朝

ပုဂံခါ နှ၊ <b-gan kha> 大大后天

ပုစု နှ၊ <pu' s-na'> 小不点儿: ကြက် ~ 小老鼠 / ကြောင်  
~ 小猫

ပုစိကွေး နှ၊ <pu' si' kwei:> = ပီပီကွေး

ပုစိညောက် နှ၊ <pu' si' hnyaut> = ပီပီကွေး

ပုစုခရု နှ၊ <bu' zu' kh-yu'> ①一群年幼无知的子女: သူ့  
ကလေးတွေက ~ တွေချည်းပဲ။ 他的孩子都是一些挨肩儿的  
小不点儿。②一堆零碎的小东西: ဈေးက ~ လေးတွေဝယ်  
လာခဲ့တယ်။ 从市场上买回来不少零七八碎的小东西。

ပုစုဦး နှ၊ <b-zin:> 【动】蜻蜓 (Dragon-fly)

ပုစုဦးကြီး နှ၊ <b-zin: gyi:> 【动】蝉,知了,也称为: ပုစုဦးရင်  
ကဲ့ 或 ဒေါ်ရင်းကောင်

ပုစုဦးတောင် နှ၊ <b-zin: taun> ①蜻蜓翼 ② = ပုစုဦးတောင်  
သံကြိုး

ပုစုဦးတောင်သံကြိုး နှ၊ <b-zin: taun dhan kyo:> 一种缅甸  
古曲名

ပုစုဦးထိုး နှ၊ <b-zin: hto:> 【动】蜂虎(食蜂鸟) Merops  
Orientalis Birmanus (bee-eater, burmese green)分: